

# Jon

## Chapter 3

Burmese Interlinear

Reference: Burmese Judson Bible (1835)

မိန့်တော်မူသည်ကား	ဒုတိယအကိမြိ	ယဓာန	-သို့	ထာဝရဘုရား-၏	-ထို-နှုတ်ကပတ်တော်	-နှင့်-ဖွဲ့လဲလေ၏	1
<a href="#">H0559</a>	<a href="#">H8145</a>	<a href="#">H3124</a>	<a href="#">H0413</a>	<a href="#">H3068</a>	<a href="#">H1697</a>	<a href="#">H1961</a>	

နောက်တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော် သည် ယဓာနသို့ရောက်လာသည်ကား။

-အံ့	ကဲ့သို့	အကူ	ကဲ့သို့	ကဲ့သို့	ကဲ့သို့	ကဲ့သို့	ကဲ့သို့	ကဲ့သို့	2
-ကို	-သို့-ထိုမျှ	-နှင့်-ကင်းကင်း	-ထို-ကိစ္စ	-ထို-မျှ	နိနဝေ	-သို့	သွား	ထ	
<a href="#">H0853</a>	<a href="#">H0413</a>	<a href="#">H7121</a>			<a href="#">H5210</a>	<a href="#">H0413</a>	<a href="#">H3212</a>		

  

:ချီအံ့	ဘုရား	ဘုရား	ဘုရား	ဘုရား	ဘုရား	ဘုရား	ဘုရား	3
-သို့-သင်	ပပြော	ငါ	အကင်းအရာ	-ထို-ကင်းကင်း				
<a href="#">H0413</a>	<a href="#">H1696</a>	<a href="#">H0595</a>		<a href="#">H7150</a>				

သင်ထံ၍ နိနဝေမျှော်ကြည့်သို့ သွားလော့။ ငါမှာ ထားသည်အတိုင်း ကင်းကင်းလော့ဟု မိန့်တော်မူ၏။

ထာဝရဘုရား-၏	-ကဲ့သို့-နှုတ်ကပတ်တော်	နိနဝေ	-သို့	-နှင့်-သွားလေ၏	ယဓာန	-နှင့်-ထလေ၏	3
<a href="#">H3068</a>	<a href="#">H1697</a>	<a href="#">H5210</a>	<a href="#">H0413</a>	<a href="#">H3212</a>	<a href="#">H3124</a>		

  

:ဓါး	တဖန်	အစွမ်း	အစွမ်း	အစွမ်း	အစွမ်း	အစွမ်း	အစွမ်း	4
ရက်	သုံး	ခရီးသွား	-သို့-ဘုရားသခင်	ကိစ္စ	မျှ	ဖွဲ့လဲလေ၏	-နှင့်-နိနဝေ	
<a href="#">H3117</a>	<a href="#">H7969</a>	<a href="#">H4109</a>	<a href="#">H0430</a>			<a href="#">H1961</a>	<a href="#">H5210</a>	

ထိုအခါ ထာဝရဘုရား၏ အမိန့်တော်အတိုင်း ယဓာနသည် ထံ၍ နိနဝေမျှော်ကြည့် သွား၏။ နိနဝေမျှော်သည် အလွန်ကိစ္စမျှော် သုံးရက်ခရီးကျယ်ဝန်းသော မျှော်ကြည့်သည်။

-နှင့်-ကင်းကင်း	တစ်	ရက်	ခရီးသွား	-၌-မျှ	-သို့-ဝင်	ယဓာန	-နှင့်-စတင်လေ၏	4
<a href="#">H7121</a>	<a href="#">H0259</a>	<a href="#">H3117</a>	<a href="#">H4109</a>		<a href="#">H0935</a>	<a href="#">H3124</a>		

  

:တစ်ခု	ကိစ္စ	ဝါ	လေးဆယ်	နောက်ထပ်	နောက်ထပ်	နောက်ထပ်	5
ပျက်စီးလိမ့်မည်	-နှင့်-နိနဝေ	ရက်	လေးဆယ်	နောက်ထပ်	-နှင့်-ပပြော		
<a href="#">H2015</a>	<a href="#">H5210</a>	<a href="#">H3117</a>	<a href="#">H0705</a>	<a href="#">H5750</a>	<a href="#">H0559</a>		

ယဓာနသည် မျှော်သို့ဝင်၍ တနစ်ခရီးသွား လျက်၊ အရက်လေးဆယ်လွန်သော်၊ နိနဝေမျှော်သည် ပျက် စီးခြင်းသို့ရောက်လိမ့်မည်ဟု ကင်းကင်းလေ၏။

အစွမ်း	-နှင့်-ကင်းကင်း	-၌-ဘုရားသခင်	နိနဝေ-၏	လူတို့	-နှင့်-ယုံကြည်ကပြော	5
<a href="#">H6685</a>	<a href="#">H7121</a>	<a href="#">H0430</a>	<a href="#">H5210</a>	<a href="#">H0376</a>	<a href="#">H0539</a>	

  

:ဓါး	-ဘုရား	ကိစ္စ	လျှော်တအေဝတ်	နောက်ထပ်	နောက်ထပ်	6
ငယ်သောသူ	-နှင့်-တိုင်အောင်	-မှ-ကိစ္စ	လျှော်တအေဝတ်	-နှင့်-ဝတ်ဆင်ကပြော		
	<a href="#">H3704</a>		<a href="#">H8242</a>	<a href="#">H3847</a>		

နိနဝေမျှော်သွားတို့သည် ဘုရားသခင်၏ အမိန့် တော်ကို ယုံ၍၊ လူကိစ္စလူငယ်အပေါင်းတို့သည် အစွမ်း ရှောင်ရာအချိန်ကို ကင်းကင်းပြု၍ လျှော်တအေဝတ်ကို ဝတ် ကြ၏။

	အံ့ဝဲကဲ -မု-ပလုလင်-၏ <a href="#">H3678</a>	ဝဲကဲ -နွဲ-ထလ၏ <a href="#">H4428</a>	ကဲကဲ နီနဝဲ-၏ <a href="#">H5210</a>	ကဲကဲ ရှင်ဘုရင် <a href="#">H4428</a>	-လဲ -သို <a href="#">H0413</a>	ကဲကဲ -ထို-စကား <a href="#">H1697</a>	ပဲကဲ -နွဲ-ရဲကဲလ၏ <a href="#">H5060</a>	6
-လဲ -ခွဲ	ပဲကဲ -နွဲ-ထိုင်လ၏ <a href="#">H3427</a>	ကဲ လျှင်တအေဝတ် <a href="#">H8242</a>	ဝဲကဲ -နွဲ-ဖိုးလ၏ <a href="#">H3680</a>	ကဲကဲ -မု-အပေါ်-၏ <a href="#">H0155</a>	ကဲကဲ ဝတ်လုံတတ်-ကို <a href="#">H0155</a>	ကဲကဲ -နွဲ-ချတ်လ၏ <a href="#">H0665</a>	: ကဲကဲ -ထို-ပဲကဲ <a href="#">H0665</a>	

နီနဝဲမင်းကဲကဲသည် ထိုသိတင်းကို ကဲကဲသဲ အဲါ နီနဝဲတဲမုဆင်း၍ မင်းမဲကဲကဲတဲနဲဆဲကို ချတ်ပဲကဲကဲ၊ လျှင်တအေဝတ်ကို ဝတ်၍ ပဲကဲကဲထိုင်တဲမု၏။

ကဲကဲ -နွဲ-မူးမတ်တို-၏ <a href="#">H4428</a>	ကဲကဲ -ထို-ရှင်ဘုရင်-၏ <a href="#">H4428</a>	ဝဲကဲ -မု-အမိန့်တတ် <a href="#">H2940</a>	ကဲကဲ -ခွဲ-နီနဝဲ <a href="#">H5210</a>	ကဲကဲ -နွဲ-ပဲကဲလ၏ <a href="#">H0559</a>	ကဲကဲ -နွဲ-ကဲကဲကဲကဲလ၏ <a href="#">H2199</a>	7
ကဲကဲ မဲကဲကဲ <a href="#">H2938</a>	-လဲ မ <a href="#">H0408</a>	ကဲကဲ -နွဲ-ထို-သို <a href="#">H6629</a>	ကဲကဲ -ထို-နွဲ <a href="#">H1241</a>	ကဲကဲ -နွဲ-ထို-တီရဲဆဲနဲ <a href="#">H0929</a>	ကဲကဲ -ထို-လူ <a href="#">H0120</a>	ကဲကဲ မိန့်တတ်မုသည်ကား <a href="#">H0559</a>
	: ကဲကဲ သဲကဲကဲကဲကဲ <a href="#">H8354</a>	-လဲ မ <a href="#">H0408</a>	ကဲကဲ -နွဲ-ရဲ <a href="#">H4325</a>	ကဲကဲ စားကဲကဲကဲ <a href="#">H0408</a>	ကဲကဲ မ <a href="#">H0408</a>	ကဲကဲ အဘယ်အရာကိုမု <a href="#">H3972</a>

လူသတဲတဝါ တီရဲဆဲနဲသိုနွဲတိုသည် အလျှင်းမဲ မဲကဲကဲကဲ။ အစာကို မစား၊ ရဲကို မသဲကဲကဲနွဲ။

-လဲ -သို <a href="#">H0413</a>	ကဲကဲ -နွဲ-အဲကဲကဲကဲ <a href="#">H7121</a>	ကဲကဲ -နွဲ-ထို-တီရဲဆဲနဲ <a href="#">H0929</a>	ကဲကဲ -ထို-လူ <a href="#">H0120</a>	ကဲကဲ လျှင်တအေဝတ်-ဖဲ <a href="#">H8242</a>	ကဲကဲ -နွဲ-ဖိုးအုပ်ကဲကဲ <a href="#">H3680</a>	8
ကဲကဲ -နွဲ-မု <a href="#">H1870</a>	ကဲကဲ -ထို-ဆိုးသဲ <a href="#">H1870</a>	ကဲကဲ -မု-လမ်း-၏ <a href="#">H1870</a>	ကဲကဲ လူတိုင်း <a href="#">H0376</a>	ကဲကဲ -နွဲ-ပဲကဲကဲ <a href="#">H7725</a>	ကဲကဲ -ခွဲ-ပဲကဲကဲ <a href="#">H2394</a>	ကဲကဲ ဘုရားသဲ <a href="#">H0430</a>
	: ကဲကဲ -ခွဲ-လက်-၏-သူတို <a href="#">H3709</a>	ကဲကဲ အကဲကဲကဲ <a href="#">H2555</a>	ကဲကဲ အကဲကဲကဲ <a href="#">H2555</a>	ကဲကဲ အကဲကဲကဲ <a href="#">H2555</a>	ကဲကဲ အကဲကဲကဲ <a href="#">H2555</a>	

လူသတဲတဝါတီရဲဆဲနဲတိုသည် လျှင်တအေဝတ် ကို ဝတ်ကဲကဲ။ ကဲကဲကဲကဲ ဘုရားသဲကို ဆဲကဲကဲကဲကဲ။ အသီးအသီးတိုသည် မိမိတိုလိုက်သဲ အမဲမဲလမ်း၊ မိမိတိုပဲကဲကဲ အမဲမဲအမုကို ရဲကဲကဲကဲ။

ကဲကဲ -နွဲ-လှည့်တတ်မုလိမဲမဲ <a href="#">H7725</a>	ကဲကဲ -ထို-ဘုရားသဲ <a href="#">H0430</a>	ကဲကဲ -နွဲ-နဲကဲကဲကဲ <a href="#">H5162</a>	ကဲကဲ ပဲကဲကဲ <a href="#">H7725</a>	ကဲကဲ သိ <a href="#">H3045</a>	ကဲကဲ မည်သူ <a href="#">H4310</a>	9
	: ကဲကဲ ပျက်စီးကဲ <a href="#">H0006</a>	ကဲကဲ -နွဲ-မဲ <a href="#">H3808</a>	ကဲကဲ အမုကဲကဲ-၏ <a href="#">H0639</a>	ကဲကဲ -မု-ပဲကဲကဲ <a href="#">H2740</a>		

ငါတိုသည် ပျက်စီးခဲနွဲ ကင်းလွတ်မည်အ ကဲကဲကဲ။ ဘုရားသဲသည် ပဲကဲကဲကဲ နဲကဲကဲကဲ သဲမဲ။ ပဲကဲကဲကဲအမုကဲကဲကို ငါမဲကဲကဲမဲမဲ မမဲမဲမဲကို အဘယ်သူပဲကဲကဲနဲကဲကဲကဲဟု မင်းကဲကဲကဲကဲ။ မူးမတ်အာကဲနဲ နီနဝဲတဲမုကဲကဲကဲ တွင် သိတင်းကဲကဲ ပဲကဲကဲ ကဲကဲကဲကဲကဲကဲ။

